

သွယ်မျော နဝါ <thwe myaw> 细长而尖端更细的(如象鼻)
 သွယ်မြောင်/သွယ်မြောင်း နဝါ <thwe myaun / thwe myaun> 窄,细长,狭长: ~ သောစကြံ 狭长的走廊
 သွယ်မြောင် ကါ <thwe hmyaun> 依附
 သွယ်လျ နဝါ <thwe lya> 纤弱,窈窕: ~ သောမိန်းကလေးတဦး 一位身材窈窕的姑娘
 သွယ်လှယ် ကါ <thwe hle> (书)来往;经商
 သွယ်ဝိုက်/သွယ်ဝယ် ကါ <thwe wait / thwe-we> 间接的,迂回的: ~ မပြောနဲ့ 别转弯抹角地说。
 သွယ်သပ် နဝါ <thwe that> (外表)整洁,纤细,端正: ~ သောကိုယ်လုံးရွှင်ပြုံးသောမျက်နှာ။ 纤细的身材,欢笑的面孔。
 သျှိသျှား နါ <shi' sha> 【植】一种余甘树 Cicca albizzoides 也叫 သင်္ဘောစီးဖြူ 分: ၈၅ ~ ကုန်း: ~
 သျှိလင် နါ <shi lin> [英·shilling] 先令
 သျှိ နါ <sho> ①(迷信)能使别人喜欢自己的符咒 ②成功: နှုတ်ချို ~ တပါး။ 嘴甜是一个成功的秘诀。
 သျှိးလိုက် I နါ <sho: lait> 为(男孩)举行剃度仪式游街时朗诵的一种诗 II ကါ <sho: lait> 朗诵上述诗歌
 သျှိးလိုက်ရတု နါ <sho: lait y-du> = ရှိးလိုက်ရတု
 သျှင် နါ <shin> (书)主人
 သျှောင် နါ <yaun> (男子头顶的)发髻

သျှောင်ကိုင် ကါ <yaun kain> 【纺】结线法
 သျှောင်ကျော နါ <yaun gyaw> (古)乌黑的发髻
 သျှောင်ကျင် နါ <yaun gyin> (古)发髻,簪子
 သျှောင်ကြီးဓမ္မ နါ <yaun gyi: bwei> ①较大的发髻 ②结大发髻的人
 သျှောင်ကွင်း နါ <yaun gwin> 发髻
 သျှောင်ဆွဲ I ကါ <yaun hswe> 把柱子等支架起来 II နါ <yaun zwe> 柱子的支架
 သျှောင်ထုံး I ကါ <yaun hton / shaun hton> 结发髻 II နါ <yaun don: / shaun don:> 发髻
 သျှောင်ပန်း နါ <yaun ban> (迷信)辟邪的髻符
 သျှောင်ဖုတ်စု နါ <yaun phout su> (男)发髻
 သျှောင်မြိတ် နါ <yaun myeit> 发髻的末梢
 သျှောင်ရစ် I ကါ <yaun yit> 结发髻 II နါ <yaun yit> 发髻
 သျှောင်လုံး နါ <shaun lon> 发髻
 သျှစ်ကျောက် နါ <shit kyaut> [英·緬 Schist + ကျောက်] (地)片岩
 သျှတ္တရ/သျှတ္တရကျမ်း နါ <shat t-ra' / shat t-ra' kyan> 学术经典,经论
 သျှတ်သမား နါ <shat th- ma> 精通学术经典的人
 သကြီး နါ <tha' gyi> 字母 သ 的名称



ဟ I နါ <ha> ①緬文第三十一个字母 ②代表“九”的数目 II ကါ <ha> ①张开,裂开: ဝါးစပ်ကို ~ သည်။ (他)张开嘴。 / တံခါး ~ နေသည်။ စေ့လိုက်ပါ။ 门露着一条缝,把它关上吧。 ②开口(说话): သူ့ ချောတခွန်းမှပ ~ ရဲဘူး။ 在他面前一声都不敢吭。 III အါ <ha> ①表惊讶: ~ ၊ မင်းကတာဖြစ်လို့လို့ပြောတာလဲ။ 哎!你怎么这么说什么! / ~ ဘယ်လိုဖြစ်တာတုန်း၊ 噢!怎么回事? ②对晚辈讲话时用的语气词: ဒီလိုမလုပ်ရဘူး ~ ။ 不能这么干哪!
 ဟကွဲ I နဝါ <ha' gwe> (筒裙等边上)裂开的: လုံချည် ~ နှင့်ပြေးလွှားနေသည်။ 穿着下摆破裂的筒裙跑着。 II ကါ <ha' gwe> 裂开
 ဟကွဲထင် နါ <ha' gwe: ht-mein> 不加缝合的女筒裙
 ဟဆွဲ နါ <ha' hswe> = ဟထိုး
 ဟထိုး နါ <ha' hto> 緬文符号“.”的名称
 ဟဒယ နါ <ha' d-ya' / h-d-ya> [巴]心: ~ နှလုံးသားကို အပ်နှံထိုးလိုက်သလိုခံစားရတယ်။ 心里感到象被针扎了似的。

/ ~ ကြည်လင်သည်။ 心旷神怡。 / ~ ရွှင်သည်။ 心情愉快。
 ဟဒယရှင်ဆေး နါ <h-d-ya' shwin zei> (喻)诙谐幽默的的表演: ~ တိုက်ကျေးပါလိမ့်မယ်။ 将使你发笑。
 ဟနုမန်(ဓမ္မာန်) နါ <ha' nu' man (myaut)> 哈奴曼(印度史诗“罗摩衍那”中的神猴)
 ဟနွိုင် နါ <ha' nwain> 【地】河内(越南首都)
 ဟပြဲ I နဝါ <ha' bye> = ဟကွဲ-နဝါ II ကါ <ha' bye> = ဟကွဲ-ကါ
 ဟပွက် ကါ <ha' pwet> (诗)讲述
 ဟမား အါ <h-ma> (罕)给我看看!
 ဟယို အါ <h-yo> 呀!(对许多人讲话时用,置于语尾): ဘယ်သွားကြသလဲ ~ ။ 你们上哪儿去了呀?
 ဟရည် နါ <ha' yei> (古)话
 ဟလူ အါ <ha' lu> 喂老兄(对平辈亲密的称呼)
 ဟလို့ အါ <h-lo> [英 Hello] 喂!